

ရွာခေါင်း နှု၊ <ywa gaun> 村长
 ရွာချ က၊ <ywa khya> ①下大雨 ②为巫鬼供食以求避邪
 ရွာစာချ နှု၊ <ywa za khya> = ရွာချ ②
 ရွာစား နှု၊ <ywa za> ①食邑主(有ရွာစား၊မြို့စား) ②古代受国王赐封食邑的编鼓师或舞蹈家 ③(喻)对编鼓师或编鼓乐队队长的尊称
 ရွာစွန် နှု၊ <ywa zun> 村边： ~ ထိုင်းကျပ် 边远地区 / ~ ပြည်စ / ~ ပြည်နား / ~ ရွာနား 边远地区
 ရွာဆော် နှု၊ <ywa zaw> 乡村公益事业的召集人
 ရွာဆိုးကုန်း နှု၊ <ywa zo: gon> 荒凉的村庄，破蔽村落
 ရွာဆက်ပြတ် က၊ <ywa zet pyat> 村与村之间相距很远
 ရွာနပုဒ် နှု၊ <ywa z-n-bout> 小村庄
 ရွာတော်ရှင် နှု၊ <ywa daw shin> 村神，也写 ရွာတောရှင်
 ရွာတန်းရှည် နှု၊ <ywa dan: shei> 狭长的村子
 ရွာတပ်ခရီး နှု၊ <ywa dat khan yo> 护村栅栏，村寨
 ရွာထုတ် က၊ <ywa htout> 把恶魔瘟神驱出村去，为病人驱病魔
 ရွာနိဂုံး နှု၊ <ywa ni' gon> 村子，村落
 ရွာနီးချောက်ချက် နှု၊ <ywa ni: khyaut khyet> = ရွာနီးချုပ်စပ်
 ရွာနီးချုပ်စပ် နှု၊ <ywa ni: khyout sat> 邻村
 ရွာနီးချောက်ရှက် နှု၊ <ywa ni: shaut shet> = ရွာနီးချုပ်စပ်
 ရွာပုံကြေး နှု၊ <ywa bon kyei> 向全村征收的罚款
 ရွာပင်း နှု၊ <ywa pin> 巫术造成的痞块
 ရွာဖုန်းဆိုး နှု၊ <ywa phon: zo> 荒村
 ရွာဖမ်း က၊ <ywa phan> 中巫邪
 ရွာမ နှု၊ <ywa ma> 城镇中的老区
 ရွာမိ က၊ <ywa mi> 中巫邪
 ရွာမိရွာဖ နှု၊ <ywa mi' ywa pha> 村中父老
 ရွာမှောင့် I နှု၊ <ywa hmaun> 巫术 II က၊ <ywa hmaun> 施用巫术
 ရွာရိုး နှု၊ <ywa yo> ①村沿，沿路边的各个村子： ~ ကို လျှောက်၍ဇာတ်ကိုပြရသည်။ 沿村巡回演戏。②村寨的大路： လူငယ်တစ်စုမှပလွေတကြူကြူနှင့် ~ လျှောက်၍ပျော်မြူးနေကြ၏။ 一群青年吹着笛子，沿着村子的大路高高兴兴地走着。
 ရွာရိုးကိုပေါက် နှု၊ <ywa yo: ko: baut> 到处： ~ လျှောက်လည်သည်။ 到处逛。
 ရွာရှင် နှု၊ <ywa shin> 村神
 ရွာလုံးကျွတ် က၊ <ywa lon: gyut> 全村： ~ စာတတ်မြောက်ရေး 使全村人都识字的运动
 ရွာလက် နှု၊ <ywa let> 小村子
 ရွာလယ်မြေ နှု၊ <ywa le myei> 公田(全村集体所有)

ရွာလွန်ရွက်တိုက် I က၊ <ywa lun ywet tait> 忤逆，不听长辈师长的话 II က၊ <ywa lun ywet tait> 忤逆
 ရွာလေး နှု၊ <ywa hlei> 地痞，二流子
 ရွာသမီး နှု၊ <ywa dh-mi> 女巫
 ရွာသား နှု၊ <ywa dha> ①村民 ②男巫
 ရွာသီးရွာခြား နှု၊ <ywa dhi: ywa gya> 外村，异村
 ရွာသူ နှု၊ <ywa dhu> ①(罕)女巫 ②村民(女)
 ရွာသူချ က၊ <ywa dhu khya> 为女巫供食
 ရွာသိမ် နှု၊ <ywa dhein> 小村庄： ~ ရွာငယ် 小村庄
 ရွာသွန်း က၊ <ywa thun> 倾泻，倾注： မိုးသည်းထန်စွာ ~ သည်။ 下倾盆大雨。 / မိုးရေများစွာ ~ လေ့ရှိသောဒေသ (降)雨量多的地区
 ရွေ့ I <ywei> ①移动，迁移 ②泻肚子： ဝမ်း ~ ခြင်း 泻肚子 ③死亡： ခန္ဓာ ~ သည်။ 死亡。④招架不住；因抵挡不住而转移 II သ၊ <ywei> = ရှ် (连接词)： သူသည် ဘူတာရုံသွား ~ မီးရထားလက်မှတ်ဝယ်သည်။ 他上火车站买车票。 III ဝ၊ <ywei> = ရှ် (虚词)： ထို ~ ထိုမျှ = ထို၍ ထိုမျှ 如此这般 / မည် ~ မည်မျှ = မည်၍မည်မျှ 如何地 / ဤ တိုင်၍ ~ ပြီး၏။ 到此为止。 IV အသ၊ <ywei> (罕)虚词，用在句首(呼语)，相当于“嘿”： ~ နိဝိတီ။ 嘿，真妙！
 ရွေ့တူး က၊ <ywei' twa> 爬行，慢慢移动： လိပ်သည်တ ရွေ့ရွေ့ ~ ၏။ 乌龟慢慢地爬行。
 ရွေ့ထောင့် နှု၊ <ywei' daun> 偏角
 ရွေ့ပါး က၊ <ywei' pa> ①衰退，衰落，衰弱： ပစ္စည်းဥပစ္စာ ~ သည်။ 财物损失。②移动，推移： ကာလ ~ သည်။ 时间的推移。
 ရွေ့ပြောင်း က၊ <ywei' pyaun> ①移动，推移： ကာလ ~ သည်။ 时间的推移。②死亡： ခန္ဓာ ~ သည်။ 死亡。
 ရွေ့ရှား က၊ <ywei' sha> = ရွေ့လျား
 ရွေ့လျား က၊ <ywei' lya> 移动： မျဉ်းပြောင်း ~ ခြင်း 【物】 直线移动 / တသမတ်တည်း ~ ခြင်း 【物】 匀速移动 / ရိုးရိုးစည်းဝါးမှန် ~ ခြင်း 【物】 简谐移动
 ရွေ့လျားစွမ်းအင် နှု၊ <ywei' lya: sun: in / ywei' lya: swan: in> 动力
 ရွေ့လျော့ က၊ <ywei' lyaw> 衰退，衰落，衰败，降职
 ရွေ့လျော့ က၊ <ywei' lyaw> ①衰退，衰落，降落 ②降职： အရာမှ ~ သည်။ 降职。③变迁，演变： ကာလ ~ သည်။ 时代变迁。④死亡
 ရွေ့လျော့နိမ့်ကျ က၊ <ywei' lyaw: nein' kya> 下降： ဘဝ အဆင့်အတန်း ~ သွားသည်။ 生活水平下降了。
 ရွေ့ က၊ <ywei> ①伴随 ②(用铤、斧、刀等)整平，削平(木头、石块)
 ရွေ့ခုတ် က၊ <ywei khout> 削平木料
 ရွေ့ချော က၊ <ywei khyaw> 刨光